

ဝိုင်းပတ် က၊ <wain: pat> 围成圈儿
 ဝိုင်းပိတ်ကျား န၊ <wain: peit kya:> 围棋
 ဝိုင်းပယ် က၊ <wain: pe> 孤立，排挤；ဆွေမျိုးများကသူ့ကို ~ ထားသည်။ 亲戚都不理他。 / ~ ခံရသည်။ 受排挤。
 ဝိုင်းပွဲ က၊ <wain pyon> 围着；~ ရှိကြည့်သည်။ 围观。 / ~ ရောက်လာကြသည်။ 一起来了。
 ဝိုင်းပွဲ က၊ <wain: phwe'> 围成圈子；~ ထိုင်သည်။ 围坐。 / ~ ပြီးစကားပြောသည်။ 凑在一起聊天。 / ~ ခတ် 围成圈踢(藤球)。
 ဝိုင်းရံ က၊ <wain: yan> 包围，围绕；ရေပတ်လည် ~ လျက်ရှိသည်။ 四面环水。 / ရန်သူတွေကို ~ ထားသည်။ 把敌人包围住了。
 ဝိုင်းလည် က၊ <wain: le> ① 一圈人轮着踢藤球，不让球落地 ② 转一圈
 ဝိုင်းလုပ်ဝိုင်းစား န၊ <wain: lout wain: za:> 集体合作共同分享的做法
 ဝိုင်းဝိုင်းစက်စက် I န၊ <wain: wain: set set> 圆的；~ လ မင်းကြီး 圆圆的月亮 / မျက်နှာက ~ 脸圆圆的 II က၊ <wain: wain: set set> 圆圆的
 ဝိုင်းဝိုင်းလည် I က၊ <wain: wain: le> 围成圈转，转圈；မျက်လုံးလေးများ ~ သွားသည်။ 眼睛瞪得圆圆的。 II န၊ <wain: wain: le> 大量的；အလုပ်တွေ ~ နေတာပဲ။ 工作很多，忙得团团转。
 ဝိုင်းဝန်း I က၊ <wain: wun:> ① 集体做；~ စုပေါင်း၍လုပ်ဆောင်ကြသည်။ 集体干。 ② = ဝိုင်းရံ II က၊ <wain: wun:> 一起，共同，一齐；~ ကူညီကြသည်။ 一起帮助。 / ~ လုပ်ဆောင်ကြသည်။ 一起干。
 ဝိုင်းသား န၊ <wain: dha:> 缅甸乐队队员
 ဝိုင်းသိုင်း က၊ <wain: thain:> 大家一起干；အားလုံး ~ လိုက်ယင်ခဏနဲ့ပြီးမှာပဲ။ 大家一起干一会儿就完。
 ဝိုင်းအုပ် က၊ <wain: out> 一起揍；သူ့ခိုးကို ~ လိုက်ကြသည်။ 一起揍小偷。
 ဝိုင်းအုံ က၊ <wain: on> 聚集，围着；ရန်သူကိုတစ်လုံး ~ လိုက်ကြသည်။ 全村一起合力追捕敌人。 / ဟိုမှလာလူတွေ ~ ကြည့်နေကြတာဘာများပါလိမ့်။ 大家围着看什么？
 ဝဋ္ဌပေါက် န၊ <wit sa' paut> 缅甸语中高平调符号(း)，又称；ဝတ်ပေါက်၊ ဝတ်စေ့ပေါက်၊ ဝတ်စိပေါက်၊ ဝိသင်ပေါက်၊ ရွှေကပေါက်၊ ဝိသဋ္ဌနီ 等
 ဝဋ္ဌမင် န၊ <wit sa' met> 【解】肛門
 ဝိစ္စာ န၊ <weit hsa> [巴]重叠，如လူတိုင်းလူတိုင်းအမြို့မြို့အရွာရွာ
 ဝိဇ္ဇာ I န၊ <weit> 专长，杰出；စာအရေးမှာလဲ ~ ပဲအဟောအပြောမှာလဲ ~ ပဲ။ 写作方面杰出，演讲也很擅长。 II န၊ <weit> ဝိဇ္ဇာ 的简称

ဝိဇ္ဇာ န၊ <weit za> [巴]① 学识，(社会)学科；~ ပညာ 社会科学 / ~ ဘာသာ 文科 / ~ နှင့်သိပ္ပံတက္ကသိုလ် (文理科) 综合大学 ② 学士，文学士；~ တန်း 缅甸文科大学三、四年级 / ~ အောက်တန်း 缅甸文科大学三年级 / ~ တွဲရ 获得文学士学位 ③ 能手，大师，专家；ခြင်း ~ 藤球能手 / အက ~ 舞蹈大师 / တယော ~ 杰出的手提琴演奏家 ④ 仙人
 ဝိဇ္ဇာခိုရ် I န၊ <weit za hto> [巴] ① 仙人 ② 能手，行家；တယောမှာတော့သူက ~ ပဲ။ 在小提琴演奏方面他是个能手。 II က၊ <weit z-do> 专长，娴熟
 ဝိဇ္ဇာပေါက် က၊ <weit za paut> = ထွက်ရပ်ပေါက်
 ဝိဇ္ဇာလမ်း န၊ <weit za lan:> 成仙之道
 ဝဋ် န၊ <wut> [巴][佛]① 轮回 ② 作孽后得到的报应，恶果 ③ 循环
 ဝဋ်ကောင် န၊ <wut kaun> 【佛】受苦受难者
 ဝဋ်ကြီး က၊ <wut kyi:> 受苦，受难，受罪
 ဝဋ်ကျွတ် က၊ <wut kyut> ①【佛】脱离苦海 ②(喻)熬出头；တောင်သူလယ်သမားဆင်းရဲသားဘဝမှ ~ ရပါလိမ့်။ 想摆脱贫苦农民的生活。
 ဝဋ်ကြေး န၊ <wut kywei:> 【佛】孽债；~ တင်သည်။ 欠下孽债。
 ဝဋ်ခံ က၊ <wut khan> 【佛】受罪；တယောက်ထဲပျင်းစရာကြီး ~ နေရသလိုပဲ။ 一个人很寂寞，像活受罪。
 ဝဋ်ဆင်းရဲ န၊ <wut hsin: ye:> 【佛】受的罪
 ဝဋ်ခုက္ခ န၊ <wut dout kha'> 【佛】苦难
 ဝဋ်နာ န၊ <wut na> (迷信)(因罪孽引起的)不治之症
 ဝဋ်နာကံနာ န၊ <wut na kan na> = ဝဋ်နာ
 ဝဋ်လိုက် က၊ <wut lait> 【佛】① 得恶报；သူများကိုမကိုးရှုကောင်းဘူး ~ တတ်တယ်။ 不该讥笑别人，会遭报应的。 ② 恶报紧随而来
 ဝဋ်လည် က၊ <wut le> 【佛】遭报应；倒霉
 ဝဏ္ဏ န၊ <wun na'> [巴]① 容貌 ② 音节 ③ 字母；ကေ ~ ဘာသာစကား 孤立语，单音节语 / ဗဟု ~ ဘာသာစကား 多音节语 ③ 20~30岁之间的年龄，青年期
 ဝဏ္ဏကျော်ထင် န၊ <wun na' kyaw htin> 缅甸政府授予的一种荣誉称号
 ဝဏ္ဏဒဿက န၊ <wun na' da' th-ka'> [巴] 21—30岁间的年龄，青年期
 ဝဏ္ဏပြောင်းနည်း န၊ <wun na' byaun: ni:> = ဝဏ္ဏဝိကာရနည်း
 ဝဏ္ဏလောပနည်း န၊ <wun na' law: pa' ni:> 省略法，如ဥပမာနုဓာတ်ပုဗ္ဗာ / ပြီးခေါင်းဓာတ်ပုဗ္ဗာ
 ဝဏ္ဏဝိကာရနည်း န၊ <wun na' wi' ka ra' ni:> 调换字母法；တောင်မေ့ -> တောင်တေ့ / ဒလစပ် -> တရစပ် / ဝေဒင် -> ဗေဒင်
 ဝဏ္ဏဝိပရိယာယနည်း န၊ <wun na' wi' p-ri' ya ya' ni:> 如把